

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(ကသခ)-၀၃-၀၂

ကြေညာလွှာ လက်ခံရရှိကြောင်း အကြောင်းပြန်ကြားစာ

စာအမှတ်၊-----

ရက် စွဲ၊-----

သို့

အမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

အကြောင်းအရာ။ သုံးလပတ်/ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ လက်ခံရရှိကြောင်း ပြန်ကြားခြင်း

၁။ ၂၀ - ၂၀ ဘဏ္ဍာရေးနှစ်အတွက် လူကြီးမင်းတင်ပြသော ----- ကြေညာလွှာကို (- -၂၀-----) ရက်နေ့တွင် လက်ခံရရှိပါသည်။

၂။ လူကြီးမင်း တင်ပြသောကြေညာလွှာအား စိစစ်ရာတွင်-

- ☐ တင်ပြသည့်ကြေညာလွှာကို လက်ခံပါသည်။
- ☐ တင်ပြသည့်ကြေညာလွှာကို လက်ခံပါသည်။ သို့ရာတွင် သတင်းအချက်အလက်များ လိုအပ်လျက်ရှိ ကြောင်းတွေ့ရှိရပါ သဖြင့် လိုအပ်နေသော သတင်းအချက်အလက်များကို (- -၂၀-----) ရက်နေ့ နောက်ဆုံးထားပေးပို့ရန်နှင့် အကယ်၍ ပေးပို့ရန် ပျက်ကွက်ခဲ့ပါက ဒဏ်ငွေတပ်ရိုက်ခံရနိုင်ဖွယ်ရှိပြီး၊ အခွန်စာရင်းစစ်ဆေးခြင်းခံရမည်ဖြစ်ကြောင်း အကြောင်း ကြားအပ်ပါသည်။ လိုအပ်နေသော သတင်းအချက်အလက်များမှာ-

- ☐ တင်ပြသည့်ကြေညာလွှာကို လက်ခံပါ။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) တို့အရ တင်ပြထားသည့်ကြေညာလွှာအဖြစ် သတ်မှတ်ရန်လိုအပ်သော သတင်းအချက် အလက်များ ပြည့်စုံခြင်းမရှိပါ။ ကြေညာလွှာကိုပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍လိုအပ်နေသော သတင်းအချက်အလက်များကို (- -၂၀-----) ရက်နေ့ နောက်ဆုံးထားပေးပို့ရန် အကြောင်းကြားအပ်ပါသည်။

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး

မိတ္တူကို

-----ဌာနစု၊-----ရုံး

ရုံးလက်ခံ

မျှောစာတွဲ